




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အခွန်အယူခံခုံအဖွဲ့

အမိန့်ကြော်ငြာစာ အမှတ် (၁ / ၂၀၂၅)

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်
(၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်)

အခွင့်ရကိုယ်စားလှယ် လွှဲအပ်၍ အမှုလျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း

၁။ အခွန်အယူခံ ခုံအဖွဲ့သည် အခွန်အယူခံ ခုံအဖွဲ့ ဥပဒေ ပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ အခွန်အယူခံခုံအဖွဲ့သို့ အမှုတင်သွင်းရာတွင် ကိုယ်တိုင်မဟုတ်ဘဲ ကိုယ်စားလှယ်ဖြင့် လျှောက်ထားခြင်း ဖြစ်ပါက သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွှဲအပ်သည့် ကိုယ်စားလှယ်လွှဲစာ ပါရှိရမည် ဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းထားသည်။ အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများ နည်းဥပဒေ ၂၊ နည်းဥပဒေခွဲ (ဈ) တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အခွင့်ရကိုယ်စားလှယ် အဖြစ် ခုံအဖွဲ့တွင် လိုက်ပါဆောင်ရွက်ရန် ဖြစ်ပါက အထူးကိုယ်စားလှယ်လွှဲစာ သို့မဟုတ် အထွေထွေကိုယ်စားလှယ်လွှဲစာကို စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း သို့မဟုတ် နိုတြီပြုလုပ်ခြင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများ၊ နည်းဥပဒေ ၃၉ တွင် ပြဋ္ဌာန်းထားသည်။

၃။ ယင်းပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများက အခွန်အယူခံခုံအဖွဲ့သို့ အမှုတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း တင်သွင်းလျှောက်ထားကြရန် သတ်မှတ်လိုက်သည်-

(က) ကုမ္ပဏီအမည်ဖြင့် တင်သွင်းလျှောက်ထားရန်၊

(ခ) ကုမ္ပဏီတွင် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဦးကို ဖြစ်စေ၊ ကုမ္ပဏီတွင် ပါဝင်ဆောင်ရွက်နေခြင်း မရှိသူ တစ်ဦးဦးကို ဖြစ်စေ အခွင့်ရကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ဖြစ်ပါက အောက်ပါ အထောက်အထား မူရင်းများကို ပူးတွဲ တင်ပြရန်-

(၁) အမှုနှင့် စပ်လျဉ်း၍ အခွင့်ရကိုယ်စားလှယ်အဖြစ် တာဝန်လွှဲအပ်ကြောင်း ဆုံးဖြတ်ထားသည့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ အစည်းအဝေးမှတ်တမ်း၊

(၂) စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် သို့မဟုတ် နိုတြီပြုလုပ်ထားသော ကိုယ်စားလှယ်လွှဲစာ။

၄။ ပြည်ပမှ ကိုယ်စားလှယ်လွှဲအပ်ခြင်းကို အခွန်အယူခံခံအဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၄၀ နှင့် ၄၁ တို့တွင် ပြဋ္ဌာန်းထားသည်နှင့်အညီ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူက ၎င်း၏ကိုယ်စား အခွန်အယူခံခံအဖွဲ့သို့ လာရောက်ခြင်း သို့မဟုတ် လျှောက်ထားခြင်း သို့မဟုတ် ဆောင်ရွက်ခြင်း ပြုလုပ်ရန် အခွင့်ရကိုယ်စားလှယ် လွှဲအပ်ခြင်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်လွှဲစာကို အောက်ပါအတိုင်း ဆောင်ရွက်တင်ပြရမည်-

(က) ပြည်ပနိုင်ငံတစ်ခုခုတွင် ပြုလုပ်သည့် ကိုယ်စားလှယ်လွှဲစာကို သက်ဆိုင်ရာ နိုင်ငံရှိ နိုတြီပဗ္ဗလစ်သည် ၎င်း၏ရှေ့တွင် ပြုလုပ်ခြင်း မှန်ကန်ကြောင်း လက်မှတ် ရေးထိုးပြီး ယင်း လက်မှတ်ရေးထိုးသူ နိုတြီပဗ္ဗလစ်သည် သက်ဆိုင်ရာနိုင်ငံက ဥပဒေအရ ခန့်ထားသည့် နိုတြီပဗ္ဗလစ် ဖြစ်ကြောင်း အဆိုပါ နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန သို့မဟုတ် မြန်မာနိုင်ငံ သံရုံးအရာရှိ သို့မဟုတ် ကောင်စစ်ဝန်က ထပ်ဆင့် လက်မှတ်ရေးထိုး အတည်ပြုထားသော ကိုယ်စားလှယ် လွှဲစာ မူရင်း၊

(ခ) ကိုယ်စားလှယ် လွှဲစာကို ပြည်ပ၌ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံစာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်ခြင်း ဖြစ်ပါက သက်ဆိုင်ရာနိုင်ငံရှိ မြန်မာ နိုင်ငံသံရုံးတွင် ခန့်အပ်တာဝန်ပေးထားသည့် အရာရှိ တစ်ဦးဦး၏ ထပ်ဆင့်ထောက်ခံချက် သို့မဟုတ် ယင်းအရာရှိ၏ ရှေ့တွင် ပြုလုပ်ထားသည့် ကိုယ်စားလှယ်လွှဲစာ မူရင်း။

၅။ အခွန်အယူခံခံအဖွဲ့၏ ၆-၁-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၁ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုး ပယ်ဖျက်လိုက်သည်။

၆။ ဤအမိန့်ကြော်ငြာစာသည် ၁-၃-၂၀၂၅ ရက်နေ့မှစ၍ တင်သွင်းသော အမှုများနှင့် သက်ဆိုင်စေရမည်။

မြင့်ဦး

ဥက္ကဋ္ဌ

၀၈

စာအမှတ် ၊ အခယ (ဖွဲ့) / ၆ / ၀၃ (၂၅ / ၂၀၂၅)

ရက် စွဲ ၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်

ဖြန့်ဝေခြင်း

အဖွဲ့ဝင်များ ၊ အခွန်အယူခံ ခုံအဖွဲ့

ညွှန်ကြားရေးမှူးချုပ် ၊ အခွန်အယူခံခုံအဖွဲ့ရုံး

ညွှန်ကြားရေးမှူးချုပ်

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ် ၊ ပြည်တွင်းအခွန်များ ဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ် ၊ အကောက်ခွန်ဦးစီးဌာန

မှတ်ပုံတင်အရာရှိ ၊ အခွန်အယူခံ ခုံအဖွဲ့ရုံး

ကြော်ငြာသင်ပုန်း

မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာပေးပါရန်
မေတ္တာရပ်ခံချက်ဖြင့် ပေးပို့ပါသည်။